

GENERAL SUBJECT:

ဆာလံကျမ်း၌ ဖွင့်ပြထားသည့် ခရစ်တော်ကို သိကျွမ်းခြင်းနှင့် တွေ့ကြုံခံစားခြင်းအားဖြင့် ဖရိုဖရဲဖြစ်ခြင်းနှင့် တရားမဲ့ခြင်းအလယ်တွင် အောင်မြင်ခြင်းအသက်တာကို အသက်ရှင်ရန် မစထောက်ပံ့ခံရခြင်း

Message One

ဘုရားသခင်စီမံကိန်း၏ အလယ်ဗဟိုဖြစ်သော ခရစ်တော်ကို လူမျိုးတို့၏ဆန့်ကျင်ဘက်ပြုခြင်း

ဖတ်ရန်ကျမ်း၊ ဆာ၂း၁-၃၊ ၆၊ ၈။ သု၂၉း၁၈က။ ၆၊ ၁၀။ ၃း၉

I. ဆာလံ၂း၁-၃ တွင် လူမျိုးများနှင့် လောကီအစိုးရသူများအားဖြင့် ခရစ်တော်ကို ဆန့်ကျင်ဘက်ပြုခြင်းအကြောင်းကို ပြောထားသည်။

- A. လူမျိုးများက ခရစ်တော်တစ်ဖက်၌ ဆန့်ကျင်ဘက်ပြုခြင်းမှာ ဟေရုဒ်နှင့် ပုန္တီ ပိလတ်တို့မှ အစပြု၍ အန္တိခရစ်တွင် နိဂုံးချုပ်သွားမည်ဖြစ်သည် - တ၊ ၄း၂၅-၂၈။ ဗျာ၊ ၁၃း၁-၈။ ၁၉း၁၉။
- B. ပုန်ကန်သော လူမျိုးများနောက်ကွယ်တွင် "ဤမှောင်မိုက်၏ လောကီအစိုးရသူများ"၊ "ကောင်းကင်ဆိုင်ရာများရှိ ဆိုးညစ်သော ဝိညာဉ်ဆိုင်ရာ အင်အားစုများ ရှိနေသည် - ၆၊ ၆း၁၂။ ဒါ၊ ၁၀း၁၃။ ညွှန်း၊ ဆာ၊ ၈၂။
- C. ဆာလံ၂း၁၀-၁၂ သည် ဘုရားသခင်နှင့် ခရစ်တော်ထံမှ လောကအပေါ်သို့ ရောက်လာမည့် အမျက်ဒေါသနှင့် စပ်လျဉ်း၍ လူမျိုးများထံ သတိပေးချက်ဖြစ်သည်။
 - 1. "ပလ္လင်တော်ပေါ်မှာ ထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ" - ၉း၄။
 - 2. "ယေဟောဝါမူကား ကာလအစဉ်အဆက် ပလ္လင်ပေါ် ထိုင်တော်မူ၏။ / တရားစီရင်ရန် ပလ္လင်တော်ကို တည်စေ တော်မူ၏။ လောကီသားတို့ကို ဖြောင့်မတ်စွာ စီရင်တော်မူ၏" - ၉း၇-၈က။
 - 3. ဓမ္မသစ်ကျမ်းတွင် ခရစ်တော်သည် ကြွလာ၍ "သခင်ဘုရား၏နေ့ရက်"ဟု ခေါ်ကာ၊ ဘုရားသခင်၏ နေ့ရက် လည်းဖြစ်သည့်ကာလ တည်းဟူသော လောကအပေါ် အမျက်တော်ဖြင့် တရားစီရင်ခြင်းပြု မည့်ကာလအချိန် ရှိသည် - တ၊ ၂း၂၀။ ၁ကော၊ ၅း၅။ ၁သက်၊ ၅း၂။ ၂သက်၊ ၂း၂။ ၂ပေ၊ ၁၃း၁၀၊ ၁၂။

II. ဖရိုဖရဲဖြစ်ခြင်း၊ ပုန်ကန်ခြင်းနှင့် တရားမဲ့ခြင်းအလယ်တွင် အသက်ရှင်သောသူများအနေဖြင့် ကျွန်ုပ်တို့သည် ဘုရား သခင်စီမံကိန်း၏ ရှင်းလင်းသော ရူပါရုံရိုရန် လိုအပ်သည် - သု၊ ၂၉း၁၈က။ ၆၊ ၁၃း၉။

- A. ကျွန်ုပ်တို့သည် ဤရူပါရုံအားဖြင့် အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်း၊ လမ်းညွှန်ခြင်းခံရန် လိုအပ်သည် - သု၊ ၂၉း၁၈က။
- B. ကျွန်ုပ်တို့သည် ဘုရားသခင်၏စီမံကိန်း၊ ဘုရားသခင်၏ထာဝရအလိုတော် ရူပါရုံ၌ သန်စွမ်းခြင်း၊ မယိမ်းမယိုင် ခိုင်မြဲခြင်း ရှိရမည်ဖြစ်သည် - ၆၊ ၁၃း၁၀။ ၃း၉။ ဗျာ၊ ၄း၁၁။ ၁ကော၊ ၁၅း၅၈။
- C. ဘုရားသခင်၏ထာဝရစီမံကိန်းသည် ကျမ်းစာတစ်ခုလုံး၏အလယ်ဗဟိုလမ်းကြောင်းဖြစ်သည်။ ကျမ်းစာကို အနက် ဖွင့်ဆိုခြင်းမှာ ဤအလယ်ဗဟိုလမ်းကြောင်းအားဖြင့် ၎င်း၏တိကျလုံလောက်သည့် အလင်းပေးခြင်းအောက်တွင် အတိအကျ အုပ်စိုးခြင်း ခံရမည်ဖြစ်သည် - လု၊ ၂၄း၂၇၊ ၃၂၊ ၄၄။
- D. ဘုရားသခင်၏ စီမံကိန်းသည် ဘုရားသခင်၏တုန့်ပြင်းရာမဲ့သောအလုပ် - ခရစ်တော်၌ မိမိကိုယ်တော်တိုင်ကို ရွေး ချယ်ခံလူတို့အထဲသို့ လုပ်ဆောင်ကာ၊ မိမိကိုယ်တော်အား သူတို့နှင့်အတူ တစ်လုံးတစ်ဝပ်ဖြစ်စေခြင်း အလုပ်အပေါ် ဗဟိုပြုထားသည် - ၆၊ ၁၃း၁၆-၂၁။
 - 1. ဘုရားသခင်၏ဓမ္မသစ်စီမံကိန်းမှာ အဆင့်ဆင့်ဖြတ်ကျော်သောသုံးပါးတစ်ပါးဘုရားသည် ကျွန်ုပ်တို့၏အသက် နှင့် ကျွန်ုပ်တို့၏ဖြစ်ခြင်း ဖြစ်လာရန် ကျွန်ုပ်တို့အထဲသို့ ဆောင်ယူခံရရန်အတွက် ဖြစ်သည် - ဂလ၊ ၁၃း၁၅-၁၆။ ၄း၁၉။

2. ဘုရားသခင်၏စီမံကိန်းမှာ ခရစ်တော်ကို ကိုယ်တော်၏ရွေးချယ်ခံများအထဲသို့ ဝေငှဖြန့်ဖြူးခြင်းဖြင့် သူတို့သည် ရှေ့ဦးစွာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ဖြစ်ရန်နှင့် ထိုနောက် ကိုယ်တော်နှင့် လိုက်ဖက်ညီသည့် ခရစ်တော်၏ သတို့သမီးဖြစ်ကာ၊ ဘုရားဆိုင်ရာ ဝေငှဖြန့်ဖြူးခြင်း၌ ဘုရားသခင်၏စီမံကိန်းကို ပြီးပြည့်စုံစေရန် ဖြစ်သည် - ၆၊ ၄:၁၆။ ဗျာ၊ ၁၉:၇။
3. ဘုရားသခင်၏ထာဝရစီမံကိန်းမှာ လူတစ်စုကို ရယူခြင်းဖြင့် ကိုယ်တော်သည် သူတို့အထဲသို့ သူတို့၏ အသက်နှင့် အရာခပ်သိမ်းအဖြစ် မိမိကိုယ်တော်တိုင်ကို ဝေငှဖြန့်ဖြူးရန်ဖြစ်သည်။ သို့မှသာ သူတို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း ပေါင်းစည်းဆက်နွှယ်ခြင်း၊ ကိုယ်တော်နှင့် ဖြည့်ခြင်းခံ၍ သိမ်းပိုက်လွှမ်းမိုးခံခြင်း၊ မြေကြီးပေါ် ကိုယ်တော်၏ ထင်ရှားခြင်းအတွက် အသင်းတော် တည်းဟူသော ခရစ်တော်၏ ကိုယ်ခန္ဓာတော်ဖြစ်လာရန် ကိုယ်တော်နှင့်အတူ ထုံးဖွဲ့မှုတစ်ခု ဖြစ်လာနိုင်ကြမည် ဖြစ်သည် - ၆၊ ၁:၃-၂၃။
4. ဘုရားသခင်၏စီမံကိန်းသည် ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်မှုကို တောင်းဆိုနေသည် - ၁ ကော၊ ၆:၁၇။ ယော၊ ၁၅:၄။
 - a. ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းမှာ ခရစ်တော်နှင့်အတူတကွ နှောင်ဖွဲ့ခံပြီး၊ ကိုယ်တော်နှင့်အတူ အသက်တစ်ခုတည်းဖြင့် တစ်ခုတည်းသော အသက်ရှင်ခြင်းရှိရန် ဖြစ်သည် - ၆၊ ၁:၁၉-၂၁။
 - b. ခရစ်ယာန်အသက်တာသည် ဘုရားသခင်၏စီမံကိန်းအတွက်ဖြစ်သော အသက်တာဖြစ်သည် - ၂ ကော၊ ၅:၁၄-၁၅။

III. အရာအားလုံးပါဝင်သော၊ ကျယ်ပြန့်သော ခရစ်တော်သည် ဘုရားသခင်၏စီမံကိန်း၏ အလယ်ဗဟိုဆိုင်ရာနှင့် စကြဝဠာဆိုင်ရာ၊ ဗဟိုချက်နှင့် အဝန်းအဝိုင်းဖြစ်သည် - ကော၊ ၁:၁၅-၂၇။ ၆၊ ၁:၁၀။

- A. ဘုရားသခင်၏စီမံကိန်း၌ ခရစ်တော်သည် အရာခပ်သိမ်းဖြစ်သည်။ ဘုရားသခင်သည် ခရစ်တော်နှင့် ခရစ်တော်တစ်ပါးတည်းကိုသာ အလိုရှိသည် - ကိုယ်တော်သည် အံ့ဩဖွယ်၊ အဦးဆုံးသောသူ၊ အရာအားလုံးပါဝင်သော ခရစ်တော်၊ အလုံးစုံဖြစ်၍ အလုံးစုံ၌ ရှိသောအရှင် ဖြစ်သည် - ၆၊ ၁:၇-၅။ ကော၊ ၁:၁၀-၁၁။
- B. အရာအားလုံးပါဝင်သော၊ ကျယ်ပြန့်သော ခရစ်တော်သည် ဘုရားသခင်၏စီမံကိန်း၏ အလယ်ဗဟိုဖြစ်သည်။ ဘုရားသခင်၏ ဝေငှဖြန့်ဖြူးခြင်းသည် ခရစ်တော်နှင့် လုံးလုံးဆက်နွှယ်နေကာ၊ ကိုယ်တော်အပေါ် ဗဟိုပြုထားသည် - ၆၊ ၁:၁၇။
- C. ကိုယ်တော်၏စီမံကိန်း၌ ဘုရားသခင်၏ရည်ရွယ်ချက်မှာ အံ့ဩဖွယ်၊ အရာအားလုံးပါဝင်သော၊ ကျယ်ပြန့်သော ခရစ်တော်ကို ကျွန်ုပ်တို့၏ဖြစ်ခြင်းအထဲသို့ ကျွန်ုပ်တို့၏အသက်နှင့် ကျွန်ုပ်တို့၏အရာခပ်သိမ်းအဖြစ် လုပ်ဆောင်ရန်ဖြစ်ကာ၊ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် သုံးပါးတစ်ပါးဘုရား၏ စုပေါင်းထားသော ထင်ရှားခြင်းဖြစ်လာမည်ဖြစ်သည် - ကော၊ ၁:၂၇။ ၃:၄၊ ၁၀-၁၁။

IV. ဆာလံ၊ ၂ သည် ကိုယ်တော်၏စီမံကိန်း အလယ်ဗဟိုဖြစ်သည့် ခရစ်တော်နှင့် စပ်လျဉ်းသည့် ဘုရားသခင်၏စကားပြောခြင်း၊ ဘုရားသခင်၏ကြေညာခြင်း၊ ဘုရားသခင်၏ ကြွေးကြော်ခြင်း ဖြစ်သည် - အငယ်၊ ၆၊ ၈။

- A. သမ္မာကျမ်းစာ၏ ဝိညာဉ်မှာ ခရစ်တော်ကို ချီးမြှောက်ရန် ဖြစ်သည် - ကော၊ ၁:၁၅-၁၉။
 1. ဆာလံ၊ ၂ သည် ခရစ်တော်ကို ချီးမြှောက်ခြင်း၏ ဘုရားဆိုင်ရာခံယူချက်အတိုင်း ဖြစ်သည်။
 2. ဆာလံ၊ ၂ တွင် ခရစ်တော်သည် ဘုရားသခင်၏စီမံကိန်း၏ အလယ်ဗဟိုအဖြစ် ချီးမြှောက်ခံရသည်။
- B. စီမံကိန်း ဟူသော စကားလုံးကို ဆာလံ၊ ၂ တွင် မတွေ့ရပါ။ သို့သော် ဘုရားသခင်၏စီမံကိန်း၏ ဖွင့်ပြခြင်းနှင့် စစ်မှန်ခြင်းမှာ ထိုနေရာတွင် ရှိနေသည်။
- C. ဆာလံ၊ ၂ ရှိ ရှင်ဘုရင်နှင့် နိုင်ငံတော်သည် ဘုရားသခင်၏စီမံကိန်းကို ပြသပေးနေသည် — အငယ်၊ ၆၊ ၈-၉။
 1. ဘုရားသခင်၌ ရှင်ဘုရင် ရှိခြင်းမှာ ကိုယ်တော်၏စီမံကိန်း ပြည့်စုံခြင်းအတွက် ဖြစ်သည်။

2. ခရစ်တော်၏နိုင်ငံတော်သည် လူမျိုးများအားလုံး၏ ကြီးစွာသောနိုင်ငံတော်ဖြစ်ကာ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းမည်ဖြစ်သည်။ ကိုယ်တော်၏နိုင်ငံတော်သည် နေရာတိုင်းတွင် လူတိုင်းပါဝင်ခြင်း ရှိလိမ့်မည်ဖြစ်သည် - အငယ်၊ ၈-၉။ ၂၂:၂၈။ ဒါ၊ ၇:၁၄။

D. ဆာလံ၊ ၂ သည် ဘုရားသခင်၏စီမံကိန်းရှိ ခရစ်တော်၏ အဆင့်များကို ဖွင့်ပြထားသည်။

1. ကိုယ်တော်သည် ထာဝရကာလ၌ ကိုယ်တော်၏ဘုရားဇာတိတွင် ဘိသိက်ခံရသည် - အငယ်၊ ၂။
2. ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်း (ကိုယ်တော်၏အသေခံခြင်းကိုလည်း ရည်ညွှန်းသည်) - အငယ်၊ ၇။ ညွှန်း၊ တ၊ ၁၃:၃၃။
3. ကိုယ်တော်၏ တက်ကြွခြင်း - ဆာ၊ ၂:၆။
4. ကိုယ်တော်၏ အမွေဖြစ်သည့် တိုင်းနိုင်ငံလူမျိုးများနှင့် ကိုယ်တော်၏ ပိုင်ဆိုင်ရာအဖြစ် မြေကြီး၏အဆုံးစွန်တို့ နှင့်အတူ ကိုယ်တော်၏ စကြဝဠာနိုင်ငံတော်ကို တည်ထောင်ခြင်း - အငယ်၊ ၈။ ဗျာ၊ ၁၁:၁၅။
5. သံလုံတံဖြင့် လူမျိုးများကို ကိုယ်တော်အုပ်စိုးခြင်း - ဆာ၊ ၂:၉။

Message Two

ဆာလံ၊ ၂ တွင်တင်ဆက်ထားသည့် ဘုရားသခင်၏စီမံကိန်း၌ရှိသော
ခရစ်တော်၏ ဘုရားဆိုင်ရာ ဖွင့်ပြခြင်းကို တွေ့မြင်ခြင်း

ဖတ်ရန်ကျမ်း။ ။ ဆာ၊ ၂:၄-၉

I. ဆာလံ ၂:၅ ၌ ဘုရားသခင်က ခရစ်တော်သည် ကိုယ်တော်၏ဘိသိက်ခံသောသူဖြစ်ကြောင်း ကြေညာခဲ့သည်။

- A. ကိုယ်တော်၏ဘုရားဇာတိ၌ ခရစ်တော်သည် မေရှိယ - ခရစ်တော် တည်းဟူသော ဘိသိက်ခံသောသူဖြစ်လာရန် ထာဝရကာလမှ ဘုရားသခင်အားဖြင့် ဘိသိက်ပေးခြင်းခံရသည် - ဒါ၊ ၉:၂၆။ ယော၊ ၁:၄၁။
- B. ကိုယ်တော်သည် လူ့ဇာတိခံခြင်း၌ ဘုရားသခင်၏ ထာဝရအကြံအစည်တော်ကို ပြီးမြောက်ပြည့်စုံစေရန် ဘိသိက်ခံသောအရှင် အဖြစ် ကြွလာခဲ့သည် - လု၊ ၂:၁၁။ မာ၊ ၁:၁၆။ ၁၆:၁၆။
- C. ကိုယ်တော်၏လူသားဇာတိ၌ အဓိကအားဖြင့် မြေကြီးပေါ်တွင် ကိုယ်တော်၏အမှုတော်အတွက် ဗတ္တိဇံခြင်းအချိန်၌ တဖန် ဘိသိက်ခံရသည် - မာ၊ ၁:၁၆-၁၇။ လု၊ ၄:၁၈-၁၉။ ဟေ၊ ၂:၁၅။ တ၊ ၁၀:၃၈။
- D. ရှင်ပြန်ထမြောက်ခြင်း၌ ခရစ်တော်သည် ဘုရားသခင်၏ဘိသိက်ခံဖြစ်ခြင်း ရည်ရွယ်ချက်အတွက် အသက်ပေးသော ဝိညာဉ်တော်ဖြစ်လာပြီး၊ တက်ကြွခြင်း၌ သခင်နှင့် ခရစ်တော်ဖြစ်လာ၍ အဓိကအားဖြင့် ကိုယ်တော်၏ကောင်းကင်ဆိုင်ရာ အမှုတော်၌ ဘုရားသခင်၏ ခန့်အပ်စေခိုင်းခြင်းကို တရားဝင်နည်းလမ်း၌ သယ်ဆောင်ရန် ဘုရားသခင်၏ ဘိသိက်ခံဖြစ်လာသည် - ၁ကော၊ ၁၅:၄၅။ တ၊ ၂:၃၆။

II. ဆာလံ ၂:၄-၆ သည် ခရစ်တော်နှင့် စပ်လျဉ်း၍ ဘုရားသခင်၏ ကြေညာခြင်းဖြစ်သည်။

- A. ကိုယ်တော်၏ တက်ကြွခြင်း၌ ခရစ်တော်သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဘုရားသခင်၏ရှင်ဘုရင်အဖြစ် အပ်နှင်းခြင်း၊ တင်မြောက်ခြင်းခံရသည် - မာ၊ ၁၆:၁၉။ တ၊ ၂:၃၆။ ၅:၃၁။ ဗျာ၊ ၁:၅က။
- B. ဘုရားသခင်က ခရစ်တော်ကို သိနာတောင်ပေါ်၌ မဟုတ်ဘဲ၊ ဇိအုန်တောင်ပေါ်၌ နန်းတင်မြှောက်ခဲ့ကြောင်း ကြွေးကြော်ခဲ့သည် - ဟေ၊ ၂:၁၅-၂၂။ ဂလ၊ ၄:၂၅-၂၆။
 - 1. သိနာတောင်သည် ပညတ်တရားကို ပေးခဲ့သောနေရာဖြစ်၍၊ ကောင်းကင်များရှိ ဇိအုန်တောင်သည် တက်ကြွခြင်း၌ ယနေ့ ခရစ်တော်ရှိရာနေရာဖြစ်သည် - ဗျာ၊ ၁၄:၁။ ဆာ၊ ၆:၈-၁၅-၁၆။ ဧ၊ ၄:၈။
 - 2. ဓမ္မသစ်ယုံကြည်သူများသည် သိနာတောင်သို့ လာခြင်းမဟုတ်ဘဲ၊ အသင်းတော်၊ ခရစ်တော်၏ကိုယ်ခန္ဓာတော် ရှိရာ၊ ဘုရားသခင်၏ သက်သေခံချက်အတွက် ဘုရားသခင်၏ စီမံကိန်းရှိရာနေရာဖြစ်သည့် ဇိအုန်တောင်သို့ လာခြင်း ဖြစ်သည် - ဟေ၊ ၂:၁၅-၂၂။

III. ဆာလံ ၂:၇-၉ သည် ခရစ်တော် ကိုယ်တော်တိုင်၏ ကြေညာခြင်းဖြစ်သည်။

- A. အငယ်၊ ၇ ကို တ၊ ၁၃:၃၃ ၌ တမန်တော်ပေါလုက ကိုးကားထားပြီး၊ ၎င်းမှာ ဆာလံ၊ ၂:၇ သည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ရည်ညွှန်းကြောင်း ညွှန်ပြနေသည်။
 - 1. ပေါလုက ဆာလံ ၂:၇ ၌ သခင်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို မြင်တွေ့နိုင်ခဲ့သည် - "သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ။"
 - 2. ပေါလုသည် ယနေ့ ဟူသော စကားလုံးကို သခင်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်း နေ့ရက်အဖြစ် သုံးခဲ့သည် - တ၊ ၁၃:၃၃။

- a. ဤဆာလံ ၂း၇ ကို ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသို့ ယူဆောင်အသုံးပြုထားခြင်းမှာ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်၏သားတော်အဖြစ် သူ၏မွေးဖွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
 - b. လူသားတော် ယေရှုသည် သေခြင်းမှ ထမြောက်ခြင်းအားဖြင့် ဘုရားသခင်၏သားတော်ဖြစ်ရန် မွေးဖွားခဲ့သည်။
 - c. ဘုရားသခင်က ယေရှုကို သေခြင်းမှ ထမြောက်စေခြင်းမှာ ကိုယ်တော်အား သူ၏သားတော် ဖြစ်စေရန် သူ၏မွေးဖွားခြင်းဖြစ်သည် - တ၊ ၁၃း၃၃။
- B. ဖြတ်တောက်ခံရခြင်း၊ ကားတိုင်ပေါ်အသေခံခြင်း (ဒါဇး၂၆) ပြီးနောက် ဘုရားသခင်၏ ဘိသိက်ခံရသော အရှင် ခရစ်တော်သည် ကိုယ်တော်၏လူသားဇာတိ၌ ဘုရားသခင်၏သားဦးအဖြစ် မွေးဖွားခံရရန် ရှင်ပြန်ထမြောက်ခဲ့သည် - ဆာ၊ ၂း၇။ တ၊ ၁၃း၃၃။ ရော၊ ၁း၃-၄။ ၈း၂၉။ ဟေဗြဲ၊ ၁း၅-၆။
- 1. ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ခရစ်တော်သည် သူ၏လူသားဇာတိကို ဘုရားဆိုင်ရာ သားအရာအထဲသို့ ဆောင်ယူပြီး၊ ကိုယ်တော်၏လူသားဇာတိနှင့် ဘုရားသခင်၏ သားတော်အဖြစ် သတ်မှတ်ခြင်းခံရသည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းမှာ ဘုရားသခင်၏သားဦးအဖြစ် ကိုယ်တော်၏မွေးဖွားခြင်းဖြစ်သည် - ရော၊ ၁း၃-၄။ ၈း၂၉။ တ၊ ၁၃း၃၃။
 - a. ကိုယ်တော်၏ လူ့ဇာတိခံခြင်းမရှိမီ ခရစ်တော်သည် ဘုရားသခင်၏သားတော်၊ တစ်ပါးတည်းသောသားတော် ဖြစ်သည် - ယော၊ ၁း၁၈။ ရော၊ ၈း၃။
 - b. လူ့ဇာတိခံခြင်းအားဖြင့် ခရစ်တော်သည် ဘုရားဇာတိနှင့် ဘာမျှမသက်ဆိုင်သည့် ဒြပ်သဘာဝ၊ လူ့အသွေးအသားကို ယူတင်ဝတ်ဆင်ခဲ့သည်။ ကိုယ်တော်၏ ထိုအစိတ်အပိုင်းသည် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ဖြတ်ကျော်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းခံရန်နှင့် မြင့်တင်ခြင်းခံရန် လိုအပ်သည် - ယော၊ ၁း၁၄။ ရော၊ ၁း၃-၄။
 - c. ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကိုယ်တော်၏လူသားဇာတိသည် သန့်ရှင်းစင်ကြယ်ခြင်း၊ မြင့်တင်ခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ခံရသည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကိုယ်တော်သည် သူ၏လူသားဇာတိနှင့်အတူ ဘုရားသခင်၏သားတော်အဖြစ်သတ်မှတ်ခံရသည်။ ယခုမူကား ဘုရားသခင်၏သားတော်အဖြစ် ကိုယ်တော်သည် လူသားဇာတိကိုသာမက၊ ဘုရားဇာတိကိုလည်း ပိုင်ဆိုင်ထားသည် - တ၊ ၁၃း၃၃။ ဟေဗြဲ၊ ၁း၅။
 - d. ဘုရားသခင်သည် သူ၏သားများစွာကို မွေးထုတ်ရန်အတွက် သားဦးဖြစ်သော ထိုခရစ်တော်ကို ထုတ်လုပ်သူနှင့် ပုံစံနမူနာ၊ ပုံစံငယ်အဖြစ် အသုံးပြုနေသည် - ရော၊ ၈း၂၉။
 - 2. ထိုရှင်ပြန်ထမြောက်ခြင်းဖြင့် ကိုယ်တော်၏ယုံကြည်သူများအားလုံးသည် ကိုယ်တော်၏ များစွာသော ညီများ၊ ဘုရားသခင်၏ များစွာသော သားများဖြစ်ရန် ကိုယ်တော်နှင့်အတူ မွေးဖွားကြသည် - ယော၊ ၂ဝး၁၇။ ၁ပေ၊ ၁း၃။ ရော၊ ၈း၂၉။ ဟေဗြဲ၊ ၂း၁ဝ။
- C. ခရစ်တော်သည် လူအမျိုးမျိုးတို့ကို သူ၏အမွေဥစ္စာအဖြစ်လည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း အပ်နှင်းခံရသည် - ဆာ၊ ၂း၈။ ၇း၈၊ ၁၁။ ဗျာ၊ ၁း၁၅။
- D. ခရစ်တော်သည် မိမိနိုင်ငံတော်ရှိ ထိုလူအမျိုးမျိုးတို့ကို သံလုံတံနှင့် အုပ်ချုပ်တော်မူလိမ့်မည် - ဆာ၊ ၂း၉။ ဗျာ၊ ၂း၆-၇။ ၁၉း၁၅။

Message Three

**ဘုရား-လူတည်းဟူသော ခရစ်တော်သည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ကာ၊
ကိုယ်တော်၏ကောင်းသော ကျေနပ်အားရရာကို ပြည့်စုံစေခြင်း**

ဖတ်ရန်ကျမ်း။ ။ ဆာလံ၊ ၁၅:၁၊ ၁၆:၁-၃၊ ၅-၈၊ ၁၁

**I. ဆာလံ ၁၆ တွင် ဘုရား-လူ တည်းဟူသော ခရစ်တော်သာလျှင် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ကာ၊ ကိုယ်
တော်၏ကောင်းသော ကျေနပ်အားရရာကို ပြည့်စုံစေနိုင်ကြောင်း ဖွင့်ပြထားသည် - မ၊ ၃:၁၇၊ ၁၇:၅။ ညွှန်း၊ ဆာ၊ ၁၅:၁။**

- A. ခရစ်တော်သည် လူသားတစ်ဦးဖြစ်လာခဲ့သော ဘုရားသခင်ဖြစ်သည်။ လူသားကောင်းမြတ်ခြင်းများ၌ ဘုရားဆိုင်ရာ ဂုဏ်အင်္ဂါတော်များကို အပြည့်အဝထင်ရှားသော လူသားအသက်တာဖြင့် အသက်ရှင်ခဲ့ကာ၊ အသေခံ၍ ရှင်ပြန်ထ မြောက်ပြီး ဘုရားသခင်၏လက်ယာတော်သို့ တက်ကြွတော်မူခဲ့သည်။ ကိုယ်တော်သည် ပညတ်တရားအရ စုံလင်သူ ဖြစ်ပြီး၊ ဘုရားသခင်၏တဲတော်၌ တည်းနေနိုင်သူ၊ ကိုယ်တော်၏ သန့်ရှင်းသောတောင်ပေါ်မှာ ဘုရားသခင်နှင့်အတူ နေရသောသူဖြစ်သည် - အငယ်၊ ၁။
- B. ဘုရားသခင်၏စီမံကိန်း၌ ဘုရား-လူ ခရစ်တော်သည် ဘုရားသခင်၏ များစွာသောသားများဖြစ်သည့် များစွာသော ညီ အစ်ကိုများနှင့်အတူ ဘုရားသခင်၏သားဦးဖြစ်၍၊ ကိုယ်တော်သာလျှင် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေကာ၊ ကိုယ်တော်၏ ကောင်းသောကျေနပ်အားရရာကို ပြည့်စုံစေနိုင်သည်- ရော၊ ၈:၂၉။

**II. မြေကြီးပေါ်တွင် အသက်ရှင်သော ဘုရား-လူတစ်ဦးအနေဖြင့် သခင်ယေရှုသည် ဘုရားသခင်၌ ခိုလှုံကာ၊ ဘုရားသခင်၏
ကွယ်ကာစောင့်မခြင်း၌ ကိုးစားခဲ့သည် - ဆာ၊ ၁၆:၁။**

- A. မြေကြီးပေါ်တွင် သခင်ယေရှု အသက်ရှင်ခဲ့သော အသက်တာသည် ဘုရားသခင်၌ အဆက်မပြတ် ကိုးစားသော အသက်တာ ဖြစ်သည်။
- B. ကိုယ်တော်၏အသက်တာသည် ကိုးစားခြင်းအသက်တာဖြစ်သည် - ၁ပေ၊ ၂:၂၃။ လု၊ ၂၃:၄၆။

**III. ခရစ်တော်သည် ဘုရားသခင်ကို မိမိသခင်အဖြစ် ယူဆောင်ပြီး၊ ဘုရားသခင်မှတစ်ပါး အခြားကောင်းသောအရာ မရှိခဲ့ပါ -
ဆာ၊ ၁၆:၅။**

- A. သခင်ယေရှုသည် မြေကြီးပေါ်ရှိစဉ်တွင် ကိုယ်တော်သည် ခမည်းတော်ဘုရားသခင်ကို မိမိသခင်အဖြစ် အသိအမှတ် ပြုသော သဘောထားကို အမြဲကိုင်စွဲထားသည် - ယော၊ ၁၄:၃။
- B. သခင်ဘုရား၌ ခမည်းတော်ဘုရားသခင်မှလွဲ၍ အခြားမည်သည့် ကျေနပ်အားရရာ သို့မဟုတ် မွေ့လျော်ဝမ်းမြောက်ရာ မရှိခဲ့ပေ - မ၊ ၁၁:၂၅။

**IV. ကိုယ်တော်၏လူသားအသက်ရှင်ခြင်း၌ သခင်ယေရှုသည် ဘုရားသခင်၏ နိုင်ငံတော်၌ရှိသော သူ၏သန့်ရှင်းသူများ၌ မွေ့
လျော်ခဲ့သည် - ယော၊ ၁၄:၃။ ဆာ၊ ၁၆:၃။**

- A. ဆာလံ၊ ၁၆:၃ ၌ရှိသော သန့်ရှင်းသူများ သည် အသင်းတော်၊ ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို ရည်ညွှန်းခြင်းဖြစ်သည် - ၈၊ ၁:၂၂-၂၃။
- B. ခရစ်တော်သည် မြေကြီးပေါ်တွင် အထူးမြတ်ဆုံးသောလူများဖြစ်သည့် သန့်ရှင်းသူများ၌ မွေ့လျော်ခဲ့သည်။ အကြောင်း မှာ သူတို့သည် ကိုယ်တော်၏ကိုယ်ခန္ဓာတော် စေ့စပ်ထုံးဖွဲ့ခြင်းတည်းဟူသော အင်္ဂါဝင်များဖြစ်သောကြောင့်တည်း - ရော၊ ၁၂:၄။ ၁ကော၊ ၁၂:၁၂-၁၃၊ ၂၇။
 1. ခရစ်တော်၏အမြင်၌ ကျွန်ုပ်တို့သည် အထူးဖြစ်သော၊ အထူးမြတ်ဆုံးသော လူများဖြစ်ကြသည်။
 2. ခရစ်တော်သည် ဘုရားသခင်၏လူများ၌ မွေ့လျော်သည်။ သူသည် ကျွန်ုပ်တို့ကို အထူးမြတ်ဆုံး ဖြစ်စေသည်။

V. ဘုရားသခင်သည် သခင်ဘုရား၏ အမွေခံရာနှင့် ခွက် ဝေစုဖြစ်သည် - ဆာ၊ ၁၆:၅။

- A. ဆာလံ၊ ၁၆:၅ ရှိ အမွေ သည် ပိုင်ဆိုင်ခြင်းကို ရည်ညွှန်း၍၊ ခွက်သည် မွေ့လျော်ရာကို ရည်ညွှန်းပါသည်။
- B. မြေကြီးပေါ်ရှိ ခရစ်တော်အဖို့ ခမည်းတော်ဘုရားသခင်သည် အမွေခံရာနှင့် ခွက်ဝေစုဖြစ်သည်။ ခရစ်တော်၏ လူသား အသက်ရှင်ခြင်း၌ ဘုရားသခင်သည် သူ့အဖို့ ပိုင်ဆိုင်ရာနှင့် မွေ့လျော်ရာဖြစ်ခဲ့သည်။

VI. သခင်ယေရှုအဖို့ တိုင်းတာပေးသောမျဉ်းကြိုးသည် သာယာသောအရပ်တွင် ကျ၍၊ အမွေသည် လှပတင့်တယ်ပါသည် - အငယ်၊ ၆။

- A. ခရစ်တော်သည် မိမိအဖို့ မည်သည့်အရာကိုမျှမရွေးချယ်ခဲ့ပါ။ သူ၏ပန်းတိုင်ကို ဘေးဖယ်ထားပြီး၊ ရွေးချယ်ရာအားလုံး သည် သူ့ခမည်းတော်သာဖြစ်သည် - မ၊ ၁၁:၂၅-၃၀။
- B. ခရစ်တော်သည် ဘုရားသခင်က သူ့အား ပေးထားသော တိုင်းတာပေးသည့် ပိုင်ဆိုင်ရာမျဉ်းကြိုးနှင့် လှပတင့်တယ် သော အမွေခံရာကို တန်ဖိုးထားခဲ့သည် - ဆာ၊ ၂:၈။ ဗျာ၊ ၁၁:၁၅။ ညွှန်း၊ ၂ ကော၊ ၁၀:၇-၁၈။

VII. ယေဟောဝါ၏နိမ့်ချသော အစေခံဖြစ်သည့် ခရစ်တော်သည် ဘုရားသခင်အားဖြင့် အကြံပေးခြင်း ခံရ၍၊ ညအချိန်၌ ကိုယ် တော်၏ အတွင်းအစိတ်အပိုင်းများသည် ကိုယ်တော်ကို သွန်သင်ပေးသည် - ဆာ၊ ၁၆:၇။

- A. သခင်ယေရှုသည် မိမိကိုယ်ကို ငြင်းပယ်၍၊ ခမည်းတော်ဘုရားသခင်ကို မိမိ၏ အကြံပေးသူအဖြစ် ယူဆောင်ပြီး ခမည်းတော်၏ အကြံပေးခြင်းကို လက်ခံခဲ့သည် - ဟေရှာ၊ ၅၀:၄။
- B. ခရစ်တော်၏အတွင်းအစိတ်အပိုင်းများသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝရှိနေသည်။ ဘုရားသခင်သည် လူတစ်ဦး ဖြစ်သည့် ကိုယ်တော်ကို အကြံပေးသောအခါ ကိုယ်တော်၏ အတွင်းအစိတ်အပိုင်းများသည် ဘုရားသခင်နှင့် ကိုယ် တော်၏ ဆက်သွယ်ခြင်းမှတစ်ဆင့် ကိုယ်တော်ကို သွန်သင်ပေးနေသည်။ ဤသည်မှာ ဘုရား-လူတစ်ဦး၏ မှန်ကန်သင့် လျော်သော အတွေ့အကြုံဖြစ်သည် - ညွှန်း၊ ၆:၁၈။

VIII. ကိုယ်တော်၏လူသားအသက်ရှင်ခြင်း၌ ခရစ်တော်သည် ဘုရားသခင်ကို မိမိ၏လိုခြံရာအဖြစ်အစဉ် မျက်မှောက်ပြုနေ သည် - ဆာ၊ ၁၆:၈။

- A. ကိုယ်တော်သည် ဘယ်သောအခါမျှ မယိုင်လဲပါ။ အကြောင်းမှာ ဘုရားသခင်သည် ကိုယ်တော်၏ လက်ယာတော်ဘက် မှာ ရှိသောကြောင့် ဖြစ်သည်။
- B. သခင်ယေရှုသည် မြေကြီးပေါ်တွင်ရှိစဉ်တွင် ကိုယ်တော်သည် ဘယ်သောအခါမျှ တစ်ဦးတည်းမရှိပါ။ အကြောင်းမှာ ခမည်းတော်သည် ကိုယ်တော်နှင့်အတူ အစဉ်အမြဲ ရှိနေသောကြောင့်ဖြစ်သည် - ယော၊ ၈:၂၉။

IX. သခင်ယေရှုက သူသည် အသေခံ၍ မြှုပ်နှံခံပြီးနောက်၊ ဘုရားသခင်သည် ကိုယ်တော်အား အသက်လမ်း - ရှင်ပြန်ထ မြောက်ခြင်းကို ပြည့်စုံတော်မူလိမ့်မည်ဖြစ်ကြောင်း သိတော်မူသည် - ဆာ၊ ၁၆:၁၁။

- A. ကိုယ်တော်၏ လူ့ဇာတိခံခြင်း၌ ခရစ်တော်သည် ဘုရားဇာတိကို လူသားဇာတိအထဲသို့ ယူဆောင်လာခဲ့သည် - ယော၊ ၁:၁၄။ ရော၊ ၈:၃။
- B. ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၌ ကိုယ်တော်သည် လူသားဇာတိကို ဘုရားဇာတိအထဲသို့ ယူဆောင်လာခဲ့သည် - ၁:၃-၄။ တ၊ ၁၃:၃၃။

X. "မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းနှင့် ပြည့်၍ / လက်ယာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း ရှိပါ၏" - ဆာ၊ ၁၆:၁၁။

- A. ခရစ်တော်သည် ဘုရားသခင်၏မျက်မှောက်တော်၌ရှိကာ၊ ပြည့်ဝသောဝမ်းမြောက်ခြင်း၌ ပါဝင်ဆက်ဆံနေခြင်းမှာ ခရစ်တော်သည် ကောင်းကင်များသို့ ဘုရားသခင်၏ မျက်မှောက်တော်သို့ တက်ကြွကာ ကိုယ်တော်ရရှိအောင်မြင်ခဲ့

ခြင်းများနှင့် ကိုယ်တော် ရယူခဲ့ခြင်းများကို မွေ့လျော်ဝမ်းမြောက်ခြင်းဖြစ်ကြောင်း ရည်ညွှန်းသည်- တ၊၁၃-၁၁၊ ၂၃၆၊ ၅၃၁။ ဖိလိ၊ ၂၉-၁၁။

- B. ကိုယ်တော်၏ တက်ကြွခြင်း၌ ခရစ်တော်သည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ပျော်ရွှင်မှုကို အစဉ်မွေ့လျော် နေသည် - ဆာ၊ ၁၆း၁၁၁။
- C. ခရစ်တော်သည် ကိုယ်တော်၏ တက်ကြွခြင်း၌ ဘုရားသခင်၏ လက်ယာတော်ဘက်၌ရှိခြင်းမှာ ခရစ်တော်၏ ကိုယ် ခန္ဓာတော်၊ အသင်းတော်နှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ထာဝရစီမံကိန်းကို ပြီးပြည့်စုံစေရန်ဖြစ်သည်- ဧ၊ ၁း၂၀-၂၃။

Message Four

ကိုယ်တော်၏မြို့တော်၌ စိုးစံတော်မူသည့် ဘုရားသခင်-ရှင်ဘုရင်တည်းဟူသော ခရစ်တော်ကို
တွေ့ကြုံခံစားခြင်းနှင့် မွေ့လျော်ဝမ်းမြောက်ခြင်း

ဖတ်ရန်ကျမ်း။ ။ ဆာလံ၊ ၄၆-၄၈

I. အသင်းတော်သည် ကြီးမားကျယ်ပြန့်ခြင်း၊ ခွန်အားနှင့် နိုင်ခံမြဲမြံခြင်းနှင့် တည်ဆောက်ခြင်း ရှိလာသောအခါ၊
ဘုရားသခင်၏ အိမ်တော်သည် ဘုရားသခင်-ရှင်ဘုရင် တည်းဟူသော ခရစ်တော် အုပ်ချုပ်၊ စိုးစံရန်အတွက်
နိုင်ငံတော်တည်းဟူသော ဘုရားသခင်၏မြို့တော် ဖြစ်လာသည်- မ၊ ၁၆း ၁၈-၁၉။

A. အိမ်တော်အနေဖြင့် အသင်းတော်သည် ဘုရားသခင်၏အိမ်၊ ကိုယ်တော်နေထိုင်ရာနေရာ ဖြစ်သည်။ မြို့
တော်အဖြစ် အသင်းတော်သည် ဘုရားသခင်၏နိုင်ငံတော်၊ ကိုယ်တော်အုပ်ချုပ်ရာနေရာဖြစ်သည်- ဧ၊ ၂း ၂၁-
၂၂၊ ၁၉။

B. အသင်းတော်သည် နိုင်ငံတော်အတွက် ဖြစ်သည်။ ဆိုလိုသည်မှာ အိမ်တော်သည် မြို့တော်အတွက် ဖြစ်
သည်။ နောက်ဆုံးတွင် ဘုရားသခင်၏အိမ်တော်သည် သန့်ရှင်းသောမြို့တော်၊ ယေရုရှလင်မြို့သစ် ဖြစ်လာ
သည် - ဗျာ၊ ၂၁း ၂-၃။

C. အသင်းတော်နှင့် နိုင်ငံတော်နှစ်ခုလုံးသည် ခရစ်တော်၏ တိုးပွားခြင်းဖြစ်သည်။ အသင်းတော်သည် အသက်
၌ ခရစ်တော်၏ တိုးပွားခြင်းဖြစ်ပြီး၊ နိုင်ငံတော်သည် စီမံခန့်ခွဲခြင်း၌ ခရစ်တော်၏တိုးပွားခြင်းဖြစ်သည် -
ယော၊ ၃း ၂၉က၊ ၃၀က။ ဒံ၊ ၂း ၃၄-၃၅။

D. ဘုရားသခင်၏အိမ်တော်တည်းဟူသော အသင်းတော်သည် ဘုရားသခင်၏မြို့တော်တည်းဟူသော အသင်း
တော်ဖြစ်လာရန် ကြီးမားကျယ်ပြန့်ခြင်း ရှိရမည်ဖြစ်သည်- ၁တိ၊ ၃း ၁၅။ ဗျာ၊ ၅း ၉-၁၀။

1. ခရစ်တော် ကြီးမားကျယ်ပြန့်လာခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ အိမ်တော်တည်းဟူသော
အသင်းတော်ဖြစ်သည် - ဧ၊ ၂း ၂၁-၂၂။ ၁တိ၊ ၃း ၁၅။

2. ခရစ်တော် ကြီးမားကျယ်ပြန့်လာခြင်း၏ ဒုတိယအဆင့်မှာ ဘုရားသခင်၏ နိုင်ငံတော်တည်းဟူသော
အသင်းတော်ဖြစ်သည်- ရော၊ ၁၄း ၁၇။

E. အိမ်တော်သည် အဓိကအားဖြင့် အသက်တည်းဟူသော ခရစ်တော်နှင့်အတူ ဖြစ်ပြီး၊ မြို့တော်သည် အဓိက
အားဖြင့် ဦးခေါင်းတော်တည်းဟူသော ခရစ်တော်နှင့်အတူ ဖြစ်သည် - ကော၊ ၃း ၄။ ၁း ၁၈။ ၂း ၁၉။

1. ကျွန်ုပ်တို့သည် အသက်တည်းဟူသော ခရစ်တော်ကို တွေ့ကြုံခံစားကြသော်လည်း၊ ကိုယ်တော်သည်
ဦးခေါင်းတော်ဖြစ်ကြောင်း သိနားလည်ခြင်း မရှိပါက၊ ကျွန်ုပ်တို့သည် အသင်းတော်ကို အိမ်တော်
အဖြစ်သာ ရရှိပြီး၊ မြို့တော်အဖြစ် မရရှိသေးပေ။

2. ခရစ်တော်သည် ကျွန်ုပ်တို့၏အသက်ဖြစ်ရုံသာမက၊ ကျွန်ုပ်တို့၏ဦးခေါင်းလည်းဖြစ်ကြောင်း သိနား
လည်သောအခါမှသာ၊ အသင်းတော်သည် အိမ်တော်ဖြစ်ရုံသာမက၊ မြို့တော်လည်း ဖြစ်လိမ့်မည်ဖြစ်
သည်။

3. မြို့တော်ကို စစ်မှန်စွာ တည်ဆောက်ခြင်းသည် သန့်ရှင်းသူများအားလုံးကို ခရစ်တော်၏ ဦးခေါင်းအရာ
ကို သိနားလည်ရန် ကူညီဖို့ ဖြစ်သည်- ဧ၊ ၄း ၁၅-၁၆။

II. ဆာလံ၊၄၆-၄၈ တို့သည် ဘုရားသခင်၏မြို့တော်တည်းဟူသော အသင်းတော်အပေါ် ရေးသားထားခြင်းဖြစ်သည်။ ဤနေရာတွင် အသင်းတော်သည် မြို့တော်ဖြစ်လာပြီး၊ ဘုရားသခင်သည် ထိုမြို့တော်အပေါ် အုပ်ချုပ်နေကာ၊ ထိုမြို့တော်မှ ဘုရားသခင် စိုးစံနေသည်။

A. ဆာလံ၊၄၆ သည် မြို့တော်၌ ကျွန်ုပ်တို့၏လိုအပ်မှုများကို ဖြည့်ဆည်းပေးနေသည့် ဘုရားသခင်ကို ဖွင့်ပြထားသည်။

1. မြို့တော်၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ခိုလှုံရာ၊ ခွန်အား ဖြစ်တော်မူသည်။ ဘေးရောက်သည့်ကာလ၌ ကူမတော်မူ၍၊ အဆင်သင့် ရှိတော်မူ၏ - အငယ်၊၁။
2. ကိုယ်တော်၏နိုင်ငံတော်တွင် ဘုရားသခင်၏အုပ်ချုပ်မှု အလယ်ဗဟိုဖြစ်သည့် မြို့တော်၌၊ “မြစ်တစ်မြစ် ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏မြို့တော်. . . ကို ဝမ်းမြောက်စေတတ်၏ ” - အငယ်၊၄။
 - a. ဤမြစ်သည် ဗျာ၊၂၅-၂၇ တွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့အဖို့ အသက်ဖြစ်သော သုံးပါးတစ်ပါးဘုရား၏ စီးဆင်းခြင်းကို ပုံဆောင်သည်။
 - b. မြို့တော် -ကြီးမားကျယ်ပြန့်သော၊ ခွန်အားနှင့် ခိုင်ခံ့မြဲမြံသော၊ တည်ဆောက်ခြင်းရှိသော အသင်းတော်- ၌ အသက်ရေ စီးဆင်းခြင်းရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဝမ်းမြောက်မှုအရှိဆုံးသော လူများ ဖြစ်ကြသည်။
3. မရွေ့နိုင်သော မြို့တော်သည် မလှုပ်ခါနိုင်သောနိုင်ငံ ဖြစ်သည်-ဆာလံ၊၄၆-၅၇။ ဟေဗြဲ၊၁၅-၂၈။
 - a. နိုင်ငံတော်သည် ၎င်း၏ဒြပ်ကိုယ်ထည်ဖြစ်သော ဘုရားသခင်၌ မလှုပ်ခါနိုင်ပါ- ဆာ၊၄၆-၅၇။
 - b. နိုင်ငံတော်သည် ၎င်း၏ တိုက်မြစ်ဖြစ်သော ခရစ်တော်၌ မလှုပ်ခါနိုင်ပါ - မ၊၁၆-၁၈။ ၆၊၂-၂၀။ ၁ကော၊ ၃-၁၁။
 - c. နိုင်ငံတော်သည် ၎င်း၏ ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သော အသင်းတော်၌ မလှုပ်ခါနိုင်ပါ - မ၊ ၁၆-၁၈-၁၉။ ၁၈-၁၈-၂၀။ ရော၊၁၄-၁၇။
 - d. နိုင်ငံတော်သည် ၎င်း၏အစိတ်အပိုင်းများဖြစ်သည့် အဆင့်ဆင့်ဖြတ်ကျော်၍၊ ပြီးမြောက်ပြည့်စုံသော သုံးပါးတစ်ပါးဘုရား၏ ကြွယ်ဝခြင်းများ၌ မလှုပ်ခါနိုင်ပါ - ၂ကော၊၁၃-၁၄။
 - e. နိုင်ငံတော်သည် ၎င်း၏ထင်ရှားခြင်းဖြစ်သော သုံးပါးတစ်ပါးဘုရား၏ဘုန်းတော်၊ ကိုယ်တော်၏ ဘုန်းတော်၌ ထင်ရှားသော ဘုရားသခင်ကိုယ်တော်တိုင်၌ မလှုပ်ခါနိုင်ပါ- ဗျာ၊၂၅-၁၀-၁၁။

B. ဆာလံ၊၄၇ ၌ ကျွန်ုပ်တို့တွင် မြို့တော်မှတစ်ဆင့် ဤမြေကြီးပေါ် အုပ်ချုပ်နေသည့် ဘုရားသခင်-ရှင်ဘုရင် ရှိသည်။

1. မြို့တော်၌ ဘုရားသခင်သည် သူ၏ပလ္လင်တော်ပေါ် ထိုင်နေတော်မူပြီး၊ လူမျိုးတို့အပေါ်တွင် စိုးစံတော်မူသည် - အငယ်၊၇-၈။
2. ဆာလံ၊၄၆ ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ မွေ့လျော်ဝမ်းမြောက်မှုဖြစ်ပြီး၊ ကျွန်ုပ်တို့၏လိုအပ်မှုများကို ဖြည့်ဆည်းပေးနေသည်။ ဆာလံ၊၄၇ ၌ ခရစ်တော်၌ရှိသော ဘုရားသခင်သည် မြို့တော်မှ တစ်ဆင့် မြေကြီးတစ်ပြင်လုံးအပေါ် စိုးစံနေသည့် ရှင်ဘုရင်ဖြစ်သည် - အငယ်၊၂။
3. အသင်းတော်သည် မြို့တော်ဖြစ်လာသောအခါ၊ ဘုရားသခင်သည် မြို့တော်အားဖြင့် လူတို့ကို ထိန်းချုပ်ပြီး၊ ရှင်ဘုရင် တည်းဟူသော ခရစ်တော်၌ မြေကြီးတစ်ပြင်လုံးအပေါ် အုပ်ချုပ်မည်ဖြစ်သည်။

4. မြို့တော်တည်းဟူသော အသင်းတော်သည် မြေကြီးတစ်ပြင်လုံးကို ဘုရားသခင်၏အခွင့်အာဏာနှင့် ခရစ်တော်၌ရှိသော ရှင်ဘုရင်အရာအောက်သို့ ခေါ်ဆောင်လာမည်ဖြစ်သည်- မာဇးဇု-၁၀။ ဗျာ၊၁၁း၁၅။
- C. ဆာလံ၊၄၈ သည် ကြီးမြတ်သောရှင်ဘုရင်၏မြို့တော်အကြောင်း ဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် မြို့တော်ကို အထွတ်အထိပ် တွေ့ကြုံခံစားရခြင်း၌ ဘုရားသခင်ကို ရရှိထားသည်။
1. ကျွန်ုပ်တို့သည် မြို့တော်အဖြစ် တည်ဆောက်ခြင်း ခံရသောအခါ၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် ထင်ရှားခြင်းရှိမည် ဖြစ်ပြီး၊ ဘုရားသခင်သည် အလွန်အမင်း ချီးမွမ်းခံရလိမ့်မည်ဖြစ်သည်-အငယ်၊၁။
 2. အသင်းတော်သည် ကြီးမားကျယ်ပြန့်ခြင်း၊ ခွန်အားနှင့် ခိုင်ခံ့မြဲမြံခြင်းနှင့် တည်ဆောက်ခြင်း ရှိလာသောအခါ၊ အသင်းတော်သည် မြင့်မားလာကာ၊ ထိုမြင့်မားလာခြင်းသည် ဇီအုန်တောင် ဖြစ်သည်- အငယ်၊၂။
 3. တည်ဆောက်ခံရသော အသင်းတော်သည် ရန်သူတို့ကို မှိုင်းတွေစေပြီး၊ ထိတ်လန့်လျက် ပြေးစေလိမ့်မည် - အငယ်၊၄-၆။

Message Five

ခရစ်တော်၏ အမြင့်မားဆုံးသော ဖွင့်ပြခြင်း

ဖတ်ရန်ကျမ်း။ ။ ဆာ၊ ၁၁၀

I. ဘုရားသခင်သည် ခရစ်တော်ကို သူ၏ လက်ယာတော်ဘက်တွင် ထိုင်စေတော်မူခဲ့သည် - ဆာ၊ ၁၁၀:၁-၂။

A. “ယေဟောဝါက ငါ၏သခင်အားသင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါမဖြစ်စေမီတိုင်အောင်၊ ငါလက်ယာတော်ဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏” - အငယ်၊ ၁။

1. စကြဝဠာ၌ အမြင့်မားဆုံးသောနေရာမှာ ဘုရားသခင်၏ လက်ယာတော်ဖြစ်သည် - ညွှန်း၊ ၁ပေ၊ ၃:၂၂။
2. ဘုရားသခင်၏ လက်ယာတော်ဘက်သို့ ခရစ်တော်၏ တက်ကြွခြင်းသည် နေရာ၌ ကိုယ်တော် ရှိခြင်း အကြောင်းအရာ သက်သက်သာ မဟုတ်ဘဲ ခမည်းတော်၊ ပုဂ္ဂိုလ်တော်၌ ကိုယ်တော်၏ဖြစ်ခြင်း အကြောင်းအရာလည်းဖြစ်သည်။ ကိုယ်တော်၏ တက်ကြွတော်မူခြင်း၌ ခရစ်တော်သည် ခမည်းတော်၏ဖြစ်ခြင်းအထဲသို့ ဝင်ရောက်သွား၍ ထိုနေရာတွင် ထိုင်တော်မူခဲ့သည် - ဟေဗြဲ၊ ၁:၃။ ယော၊ ၁၆:၂၈။
3. ဘုရားသခင်၏လက်ယာတော်ဘက်တွင် ခရစ်တော်ထိုင်နေခြင်းဟူသော ဤစကားသည် ခရစ်တော်၏ ဘုရင်ဆိုင်ရာအရိုက်အရာကို ညွှန်ပြနေခြင်း ဖြစ်သည်-ဆာ၊ ၈၀:၁၇။ ကော၊ ၁:၁၇က၊ ၁၈။ ဗျာ၊ ၂:၁။ ယေဇ၊ ၁:၂၂၊ ၂၆။ ညွှန်း၊ ဟေရှာ၊ ၁၄:၁၃။ ၃ယော၊ ၉။ ၁ယော၊ ၅:၂။
4. ကိုယ်တော်၏တက်ကြွတော်မူခြင်း၌ ဘုရားသခင်အားဖြင့် ခရစ်တော်သည် သခင်၊ ခရစ်တော်၊ စကြဝဠာ တစ်ခုလုံးကို ဦးဆောင်သူနှင့် ကယ်တင်ရှင်ဖြစ်စေခဲ့သည် - တ၊ ၂:၃၆။ ၅:၃။ ၁၀:၃၆။
5. ခရစ်တော်သည် ပလ္လင်တော်ပေါ်တွင် ရှိနေသော်လည်း ကိုယ်တော်သည် ခြေတင်ရာကို လိုအပ်နေဆဲဖြစ်သည်။
 - a. ဘုရားသခင်သည် ခရစ်တော်၏ ရန်သူများအားလုံးကို နှိမ်နင်း၍ သူတို့ကို ကိုယ်တော်၏ ခြေတင်ရာခုံ ဖြစ်စေရန် ကြိုးပမ်းနေသည်။
 - b. ယနေ့ ကျွန်ုပ်တို့၏ တိုက်ခိုက်ခြင်းသည် ခရစ်တော်၏ ရန်သူများကို နှိမ်နင်းရန်အတွက် ဖြစ်သည် - ရော၊ ၅:၁၇၊ ၂။

B. ဘုရားသခင်သည် ကိုယ်တော်၏ ပြန်လာခြင်း၌ လူမျိုးအပေါင်းတို့အပေါ် အုပ်စိုးရန် ခရစ်တော်၏ခွန်အား ရာဇလုံတံကို ဇီအုန်မှ လွှတ်တော်မူလိမ့်မည် - ဆာ၊ ၁၁၀:၂။

II. ဘုရားသခင်က ခရစ်တော်သည် မေလခိဇေဒကန်နည်းအတိုင်း ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တစ်ဖန် ပြောင်းလဲခြင်း ရှိတော်မမူ - ဆာ၊ ၁၁၀: ၄။ ဟေဗြဲ၊ ၅:၆၊ ၁၀။

A. ခရစ်တော်သည် တန်ခိုးနှင့် အခွင့်အာဏာရှိသော ဘုရင် ဖြစ်ရုံမျှသာမက (ဆာ၊ ၁၁၀:၁-၂) အမြင့်ဆုံးသော ယဇ်ပုရောဟိတ်လည်းဖြစ်သည် - ဟေဗြဲ၊ ၂:၁၇။ ၄:၁၄။ ၆:၂၀။ ၈:၁။ ၉:၁။

1. ကိုယ်တော်၏ တက်ကြွခြင်း၌ ခရစ်တော်၏ ကောင်းကင်ဆိုင်ရာအမှုတော်တွင် ကိုယ်တော်၏ ဘုရင်အရိုက်အရာနှင့် ယဇ်ပုရောဟိတ် အရိုက်အရာ နှစ်ခုလုံး ပါဝင်သည် - ၇:၁-၂။ ၉:၆:၁၃။
2. ဘုရင်အဖြစ် ကိုယ်တော်သည် မြေကြီးအပေါ် အုပ်စိုးရန်နှင့် ကျွန်ုပ်တို့၏ အမှုကိစ္စများကို စီမံခန့်ခွဲရန် ရာဇလုံတံရှိ၍ အမြင့်ဆုံးသောယဇ်ပုရောဟိတ်အဖြစ် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ကြားခံဆုတောင်းပေးကာ ဘုရားသခင် ရှေ့တော်တွင် ကျွန်ုပ်တို့၏ အခြေအနေကို ဂရုစိုက်နေသည် - ဟေဗြဲ၊ ၄:၁၄-၁၆။ ၇:၂၅-၂၆။ ၉:၂၄။ ရော၊ ၈:၃၄။ ဗျာ၊ ၁:၁၂-၁၃။

B. မေလခိဇေဒကန်နည်းတူ ဘုရင်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းအဖြစ် ခရစ်တော်သည် ဘုရားသခင်၏ ထာဝရအကြံအစည်တော် ပြည့်စုံစေရန် ကျွန်ုပ်တို့၏ မစရာအဖြစ် ကျွန်ုပ်တို့အထဲသို့ ဘုရားသခင်ကို အမှုဆောင်ပေးနေသည် - ဟေဗြဲ၊ ၇:၁-၂။ ၈:၁-၂။ က၊ ၁၄:၁၈။

1. ကိုယ်တော်၏မြေကြီးဆိုင်ရာ အမှုတော်၌ ခရစ်တော်သည် အပြစ်များကို ဖယ်ရှားပစ်ရန်အတွက် အာရန်နည်းတူ ယဇ်ပုရောဟိတ်မင်း ဖြစ်သည် - ဟေဗြဲ၊ ၉:၁၄၊ ၂၆။
 2. ထို့နောက် ကိုယ်တော်၏ ကောင်းကင်ဆိုင်ရာအမှုတော်၌ မေလခိဇေဒက်နည်းအတိုင်း ယဇ်ပုရောဟိတ်မင်းအဖြစ် မှတ်ယူခြင်းခံရသော ခရစ်တော်သည် (၅:၆၊ ၁၀)၊ အပြစ်အတွက် ယဇ်များကိုပူဇော်ရန်မဟုတ်ဘဲ ကျွန်ုပ်တို့၏ အသက်မစရာအဖြစ် မုန့်နှင့် စပျစ်ရည် (မ၊ ၂၆:၂၆-၂၈) အားဖြင့် ပုံဆောင်ထားသည့် လူ့ဇာတိခံခြင်း၊ လူသား အသက်ရှင်ခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း စသည့် ဖြစ်စဉ်အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့သည့် ဘုရား သခင်ကို ကျွန်ုပ်တို့ထံ အမှုဆောင်ရန်ဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့သည် အဆုံးစွန်ကယ်တင်ခြင်း ခံရနိုင်မည် ဖြစ် သည် (ဟေဗြဲ၊ ၇:၂၅)။
- C. ယဇ်ပုရောဟိတ်မင်းအနေဖြင့် ခရစ်တော်သည် ကိုယ်တော်၏ လူသားဇာတိ၌ အသင်းတော်များကို ပြုစုယူယှဉ် ကိုယ်တော်၏ ဘုရားဇာတိ၌မူ သူတို့အား ကိုယ်တော်၏ဘုရားဆိုင်ရာ ချစ်ခြင်းမေတ္တာဖြင့် ကျွေးမွေးနေသည် - ဗျာ၊ ၁:၁၂-၁၃။ ၂:၁။

III. သခင်ဘုရား (အဒိုနိုင်း - Adonai) ဖြစ်တော်မူသော၊ ဘုရားသခင်၏ လက်ယာတော်ဘက်တွင်ရှိသော ခရစ်တော်သည် ကိုယ်တော်၏အောင်မြင်သောသူများနှင့် ကြွလာတော်မူသောနေ့တွင် အမျက်တော်နှင့်အတူ ရှင်ဘုရင်များကို အစိတ်စိတ် အမှာမှာ ကွဲလွင့်စေကာ တိုင်းနိုင်ငံများကို စီရင်လိမ့်မည်ဖြစ်သည် - ဆာ၊ ၁၁၀:၅-၆။ ဒဲ၊ ၂:၄၄-၄၅၊ ၄၄။ ယောလ၊ ၃:၁-၁၂။ ဗျာ၊ ၁:၇:၁၄။

- A. ဤသည်မှာ ခရစ်တော်သည် အကြီးမြတ်ဆုံးသော အောင်နိုင်သူ ဖြစ်သည့် စစ်သူရဲဖြစ်ကာ၊ လူမျိုးများကို အောင်မြင် ခြင်း၊ ရှင်ဘုရင်များနှင့် ရန်သူများ၏ ဦးခေါင်းကို ရိုက်ချိုးခြင်း၊ ကိုယ်တော်ကို ဆန့်ကျင်သူအားလုံးကို တရားစီရင်ခြင်း ပြုနေသည် - ဆာ၊ ၂:၉၊ ၁၂။ ဒဲ၊ ၂:၄၄။ ဗျာ၊ ၂:၂၆-၂၇။
- B. ကိုယ်တော်သည် ကိုယ်တော်၏စစ်တပ်တည်းကဲသို့ အောင်မြင်သူများအားလုံးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကိုယ် တော်၏ သတို့သမီးနှင့်အတူ ပြန်ကြွလာ၍ ကိုယ်တော်သည် သူမနှင့်အတူ အန္တိခရစ်နှင့် သူ၏ရန်သူများကို ဆန့်ကျင် တိုက်ခိုက် ချေမှုန်းလိမ့်မည် ဖြစ်သည် - ၁ဇး၊ ၁၁-၂၁။

IV. ခရစ်တော်သည် လမ်းနားမှာစီးသော စမ်းချောင်းရေကို သောက်၍၊ ခေါင်းတော်ကို ချိုးမြှင့်တော်မူမည် - ဆာ၊ ၁၁၀:၇။

- A. စမ်းချောင်းသည် အောင်မြင်သောသူများကို ပုံဆောင်သည်။ ခရစ်တော်သည် တိုက်ခိုက်ရန် အဆုံးထိတိုင် ဦးဆောင် သောသူဖြစ်သောကြောင့် ကိုယ်တော်သည် ရေသောက်ရန် လိုအပ်မည်ဖြစ်၍၊ ဤရေသည် အောင်မြင်သောသူများ ဖြစ်လိမ့်မည် ဖြစ်သည်။
- B. ခရစ်တော်သည် မိမိ၏ဦးခေါင်းတော်ကို ချိုးမြှင့်ထားခြင်းသည် ရန်သူများအားလုံးအပေါ် ကိုယ်တော်၏ အောင်မြင် ခြင်းနှင့် အောင်ပွဲခံခြင်း၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သည်။
- C. ရန်သူများအဖို့ ခရစ်တော်သည် အောင်နိုင်သောသူဖြစ်သော်လည်း၊ ကျွန်ုပ်တို့အဖို့ ကိုယ်တော်သည် သောက်သုံးသော သူ ဖြစ်သည်။
- D. ဤဆာလံကျမ်း၌ ကျွန်ုပ်တို့သည် ခရစ်တော်ကို ဘုရင်၊ ယဇ်ပုရောဟိတ်၊ စစ်သူရဲ၊ အောင်နိုင်သူနှင့် သောက်သုံးသော သူ (ကြွလာမည့်သူ) ဖြစ်ကြောင်း မြင်ရသည်။

V. ကျွန်ုပ်တို့သည် စစ်ပွဲတော်နေ့ရက်ကာလ၌ ဘုန်းထည်ဝါသော ဆက်ကပ်အပ်နှံခြင်း၌ သခင်ဘုရားထံ မိမိတို့ကိုယ်ကို အလို ဆန္ဒရှိစွာ ပေးအပ်ခြင်းအားဖြင့် ကောင်းကင်ဆိုင်ရာအမှုတော်၌ ခရစ်တော်နှင့်အတူ ပူပေါင်းဆောင်ရွက်ရန် လိုအပ်သည် - အငယ်၊ ၃။

- A. သခင်ဘုရား၏အမြင်တွင် ကျွန်ုပ်တို့၏အလိုဆန္ဒရှိစွာ ဆက်ကပ်အပ်နှံခြင်း၊ သခင်ဘုရားထံ ကျွန်ုပ်တို့ကိုယ်တိုင် ဆက်ကပ်အပ်နှံခြင်းသည် ဂုဏ်အသရေရှိသော အကြောင်းအရာတစ်ခု ဖြစ်သည်။
 - 1. ဂုဏ်အသရေရှိခြင်း ဟူသည့်စကားလုံးကို တန်ဆာဆင်ခြင်းဟုလည်း ပြန်ဆိုနိုင်ပေသည်။ ဆက်ကပ်အပ်နှံခြင်း၏ ဂုဏ်သည် လှပခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုသခင်ဘုရားထံ ဆက်ကပ်အပ်နှံမည်ဆိုပါက ကျွန်ုပ်တို့သည် ဘုရားဆိုင်ရာနှင့် လှပလာကြမည်ဖြစ်၍၊ ကောင်းကင်ဆိုင်ရာဖြင့် ဂုဏ်အသရေရှိလာကြမည်ဖြစ်သည်။
 - 2. အသင်းတော်သည် ကျဆင်းသွားခဲ့သော်လည်း၊ ရာစုနှစ်များ တစ်လျှောက်လုံးတွင် ဂုဏ်အရေရှိရှိ အကောင်းဆုံး ဖြစ်ခြင်း၌ မိမိတို့ကိုယ်ကို လိုလားဆန္ဒရှိစွာ ဆက်ကပ်အပ်နှံကြသောသူတို့၏ လမ်းကြောင်းတစ်ခု ရှိနေသည်။
- B. ဝိညာဉ်ရေးရာအမြင်၌ ယခုကျွန်ုပ်တို့သည် ခရစ်တော်၏ စစ်ပွဲနေ့ရက်ကာလ၌ ရှိနေကြ၍ ဤအရာအတွက် ကျွန်ုပ်တို့သည် မိမိဆန္ဒအလျောက် အလိုရှိစွာ ပေးအပ်သောသူများ ဖြစ်ရန်လိုအပ်သည် - ဝတ်၊ ပျား၊ တရား၊ ဘုရား၊ ဘုရား၊ ဘုရား။
- C. ဘုရားသခင်၏ ရန်သူကို ချေမှုန်း၍ ဘုရားသခင်၏နိုင်ငံတော်ကို ယူဆောင်လာရန် ဝိညာဉ်ရေးရာစစ်ပွဲ၌ ပါဝင်ရန်အလို့ငှာ ကျွန်ုပ်တို့သည် သခင်ဘုရားထံ လုံးလုံး ဆက်ကပ်အပ်နှံရန် လိုအပ်သည် - ဆာ၊ ၁၁၀:၃။

စိုးစံသော ခရစ်တော်သည် ရေလောင်းပေးခြင်းဖြင့် မြေကြီးကို ပြန်လည်ရယူခြင်း

ဖတ်ရန်ကျမ်း။ ။ ဆာ၊ ၇၂

I. ကိုယ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း၌ ခရစ်တော်သည် မြေကြီးကို ပိုင်ဆိုင်လိမ့်မည်၊ ၎င်းသည် ကိုယ်တော်အား ပိုင်ဆိုင်ရာအဖြစ် ပေးအပ်ထားပြီးဖြစ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏နိုင်ငံတော်ကို မြေကြီးတစ်ပြင်လုံး၌ တည်စေမည်ဖြစ်ကာ၊ မြေကြီးပေါ်တွင် ဘုရားသခင်၏အခွင့်အာဏာကို ပြန်လည်ရယူလိမ့်မည်ဖြစ်သည် - ဆာ၊ ၂၄:၁။

- A. ဆာ၊ ၂၄:၇-၁၀ သည် ဘုရားသခင်၏ ထာဝရနိုင်ငံတော်၌ ဖြစ်လာမည့် ရှင်ဘုရင်အဖြစ် အောင်မြင်သော ခရစ်တော်ကို ဖွင့်ပြထားသည်။
- B. ဘုန်းကြီးသော ရှင်ဘုရင်မှာ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၊ အောင်မြင်သော၊ ရောက်လာမည့်သူဖြစ်သော ခရစ်တော်၌ ကိုယ်ထင်ရှားသည့် ပြီးမြောက်ပြည့်စုံသော သုံးပါးတစ်ပါးဘုရားဖြစ်သည် - အငယ်၊ ၇-၁၀။ လု၊ ၂၁:၂၇။ မ၊ ၂၅:၃၁။
 - 1. ယေဟောဝါသည် ယေရူဖရိမ်မြို့ (၁:၂၁ နှင့် ၄:၁၅)၊ ယေရူသလမ် လူ့ဇာတိခံသော၊ အသေခံသော၊ ရှင်ပြန်ထမြောက်သော သုံးပါးတစ်ပါးဘုရားဖြစ်ကာ၊ တိုက်ခိုက်ခြင်း၌ ခွန်အားသန်စွမ်း၍ အောင်မြင်သောအရှင် ဖြစ်သည် - ဗျာ၊ ၅:၅။
 - 2. ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခြင်း၌ ကိုယ်တော်၏နိုင်ငံတော်အဖြစ် မြေကြီးတစ်ပြင်လုံးကို ပိုင်ဆိုင်ရန် အောင်မြင်သူများနှင့်အတူ ကြွလာမည့်အရှင်လည်းဖြစ်သည် - ဒံ၊ ၂:၃၄-၃၅။ ၇:၁၃-၁၄။ ယောလ၊ ၃:၁။ ဗျာ၊ ၁၁:၁၅။ ၁၉:၁၃-၁၄။

II. ဤဆာလံ ၇၂ ၌ စိုးစံသောခရစ်တော်သည် ဒါဝိဒ်၏သားတော် (မ၊ ၁:၁။ ၂၂:၂၄) တည်းဟူသော ကောင်းစား၍ ကြွယ်ဝချမ်းသာချိန်၌ ရှိသည့် (၁ဘုရင်၊ ၉-၁၀) စိုးစံသော ရှောလမုန်အားဖြင့် ပုံဆောင်ထားပြီး၊ ဤဆာလံ၏ ခေါင်းစဉ်နှင့် ပထမအပိုဒ်ငယ်အားဖြင့် ညွှန်ပြထားသည်။

- A. ဆာလံ၊ ၇၂ တွင် ခရစ်တော်သည် မြေကြီးပေါ်တွင် စိုးစံနေပြီး၊ ရှင်ဘုရင်အပေါင်းတို့သည် ပျပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကိုယ်တော်ကို အစေခံနေကြကြောင်း ဖွင့်ပြထားသည် - အငယ်၊ ၈-၁၁။
- B. ဆာလံ၊ ၇၂ သည် သခင်ဘုရားက မြေကြီးတစ်ပြင်လုံးကို ပြန်လည်သိမ်းပိုက်ရယူ၍ စိုးစံမည့်အရာ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရုပ်ပုံကားချပ်တစ်ခုဖြစ်သည် - အငယ်၊ ၁၇-၁၉။
- C. ရှောလမုန်အားဖြင့် ပုံဆောင်ထားသည့် ခရစ်တော်၏စိုးစံခြင်းသည် ပြန်လည်ထူထောင်ရယူခြင်းခေတ်ရှိ မိလေနိကာလတွင် ဖြစ်လာလိမ့်မည်ဖြစ်သည်-ဗျာ၊ ၂၀:၄၊ ၆။ မ၊ ၁၉:၂၈။

III. ခရစ်တော်၏စိုးစံခြင်းသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း၌ ရှိလိမ့်မည်ဖြစ်ကာ၊ ၎င်းသည် ငြိမ်သက်ခြင်းကို ယူဆောင်လာလိမ့်မည်ဖြစ်သည် - ဆာ၊ ၇၂:၁-၄၊ ၇။

- A. ခရစ်တော်ပြန်ကြွလာသောအခါ သူသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းဖြင့် မြေကြီးတစ်ပြင်လုံး အပေါ်တွင် အုပ်စိုးသော ရှင်ဘုရင် ဖြစ်လာလိမ့်မည်ဖြစ်သည် - ၈၉:၁၄က။ ဟေရှာ၊ ၂၃:၁၊ ၁၇။ ၁၁:၄-၅။ ၆:၁၁။
 - 1. ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏အစိုးရခြင်း၊ စီမံခန့်ခွဲခြင်း၊ အုပ်စိုးခြင်းတို့နှင့်ဆက်နွှယ်နေသည့် အတွက် ၎င်းသည် ဘုရားသခင်နိုင်ငံတော်၏ အကြောင်းအရာဖြစ်သည် - မ၊ ၆:၃၃။ ဆာ၊ ၈၉:၁၄က။ ၉၇:၂။

2. တရားမျှတခြင်းသည် စီရင်ခြင်းနှင့်အတူရှိသော ဖြောင့်မတ်ခြင်းဖြစ်သည်။ စီရင်ခြင်းမရှိဘဲ တရားမျှတခြင်း မရှိနိုင်ပါ။
 3. တရားမျှတခြင်းသည် လူတစ်ဦး၏ဖြောင့်မတ်ခြင်းအတိုင်း စီရင်ခြင်းမှ ထွက်ပေါ်လာ၍၊ ၎င်းသည် သူ၏ ဖြောင့်မတ်ခြင်းကို ဖော်ပြပေးသည်။
 4. ဤသည်မှာ ယေရုရှလင်မြို့သစ်၌ ဘုရားသခင်ပလ္လင်တော်၏ အခြေမှာ ရွှေစင်ဖြစ်သည် ဟူသည့် အချက်နှင့် ကိုက်ညီပြီး၊ ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း၏ ဂုဏ်အင်လက္ခဏာများ၌ ဘုရားသခင်၏ သဘောသဘာဝကို ပုံဆောင်သည် - ဗျာ၊ ၂၁:၁၈။ ၂၂:၁။ ဟေရှာ၊ ၂၃:၁။
- B. ငြိမ်သက်ခြင်းမှာ ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း ရှိနေသည့် အမှတ်လက္ခဏာဖြစ်သည်။ ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းနှင့်အတူ ခရစ်တော်၏အုပ်စိုးခြင်း ရလဒ်အနေဖြင့် မြေကြီးသည် ငြိမ်သက်ခြင်း ပြည့်နှက်နေလိမ့်မည် ဖြစ်သည် - အငယ်၊ ၁၆-၁၇။
- C. ခရစ်တော်ပြန်ကြွလာခြင်း မတိုင်ခင်အထိ ငြိမ်သက်ခြင်းရှိလိမ့်မည် မဟုတ်ပေ။ ကိုယ်တော်၏အုပ်စိုးခြင်း အောက်၌ ငြိမ်သက်ခြင်းသည် စတင်စိုးစံလိမ့်မည်ဖြစ်သည် - ဇူး၊ ၆-၇။ ညွှန်း၊ ၁၁:၅၅။ ယော၊ ၆:၁၄။

IV. ဆာလံ ၇၂ တွင် ကိုယ်တော်၏စိုးစံခြင်း၌ ခရစ်တော်သည် ရေလောင်းခြင်းအားဖြင့် မြေကြီးကို ပြန်လည်ရယူလိမ့်မည်ဖြစ်ကြောင်း ဖွင့်ပြထားသည် - အငယ်၊ ၆၊ ၈။

- A. "ထိုသူ၏သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြေကို စိုစေသော မိုးပေါက်များကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်" - အငယ်၊ ၆။
1. ခရစ်တော်ကို မြေကြီးကို တိုက်ခိုက်ခြင်းနှင့် စီရင်ခြင်းအားဖြင့် မဟုတ်ဘဲ၊ ရေလောင်းခြင်းအားဖြင့် ရယူခြင်းဖြစ်သည်။
 2. ကိုယ်တော်၏ပြန်ကြွလာခြင်း၌ သခင်ဘုရားသည် ဖြောင့်မတ်သောတရားစီရင်ခြင်းကိုသာ အဓိက လုပ်ဆောင်ခြင်းမဟုတ်ပါ။ ထိုအစား ကိုယ်တော်သည် အထူးသဖြင့် မြေကြီးပေါ်ရှိ လူများကို ရေလောင်းရန် မိုးရေကဲ့သို့ ကြွလာလိမ့်မည် ဖြစ်သည်။
 3. ခရစ်တော်သည် မြေကြီးကို ကရုဏာထားလိမ့်မည်ဖြစ်ကာ၊ မဖြစ်ထွန်းသောမြေကို ရေလောင်းရန်နှင့် စိတ်ဓာတ်ကျ၍ ဗလာ ဖြစ်နေသောသူများကို ကျေနပ်နှစ်သိမ့်စေရန် ကျေးဇူးတော် ကြွယ်ဝစွာ မိုးရွာသွန်းသကဲ့သို့ ပြန်ကြွလာမည်ဖြစ်သည် - အငယ်၊ ၆။
 - a. မြေကြီးတစ်ပြင်လုံးသည် ခြောက်သွေ့၍ မဖြစ်ထွန်းသောကန္တာရဖြစ်ကာ၊ ဆိုးညစ်သောအရာများ စွာတို့သည် ဤမိုးခေါင်ခြင်းနှင့် ခြောက်သွေ့ခြင်းမှ ဆက်လက်ဖြစ်ပေါ်လာသည်။ လူများသည် စိတ်ပျက်ခြင်းများနှင့် မကျေနပ်ခြင်းများ ရှိနေကြ သောကြောင့် မကြာခဏ အပြစ်နှင့်ပြည့်ဝနေကြခြင်းဖြစ်သည် - ယော၊ ၄:၁၄-၁၈။
 - b. သခင်ယေရှုသည် အခြားသူများကို ထိန်းချုပ်ပေးရန် တန်ခိုးကို လေ့ကျင့်လုပ်ဆောင်ရုံမျှသာမက ရေငတ်သော သူများကို ကျေနပ်နှစ်သိမ့်စေရန် အသက်ရှင်သောရေကို ထောက်ပံ့မစပေးသော ရှင်ဘုရင်ဖြစ်လာမည်ဖြစ်သည် - ဗျာ၊ ၂၂:၁၇။
 - c. ထိုနေ့၌ လူမျိုးအပေါင်းတို့သည် ခရစ်တော်အားဖြင့် မိုးရွာသွန်းခြင်းခံရကာ၊ ကိုယ်တော်၏အုပ်စိုးမှုအောက်တွင် ဝမ်းသာပျော်ရွှင်ကြလိမ့်မည်ဖြစ်သည်။ အားလုံးတို့သည် ကိုယ်တော်၏အသက်ရှင်သောရေအားဖြင့် ကျေနပ်နှစ်သိမ့်ခြင်း ရှိလိမ့်မည်ဖြစ်သည် - ဟေရှာ၊ ၃၅:၆-၇က။ ၄၁:၁၈။ ၄၃:၁၉-၂၀။ ဇာ၊ ၁၄:၁၆-၁၇။

- B. “သူသည် ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း၊ အစိုးရတော်မူလိမ့်မည်” - ဆာ၊ ၇၂း၈။
1. သခင်ဘုရား၏နိုင်ငံတော်သည် မြစ်အဖြစ် ကိုယ်တော်၏စီးဆင်းခြင်းအားဖြင့် မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည် - ဒါ၊ ၂း၄၄။ ဗျာ၊ ၁း၁၅။ ယောလ၊ ၃း၁၈။
 - a. ခရစ်တော်သည် ပင်လယ်မှ ပင်လယ်သို့တိုင်အောင် အုပ်စိုးခြင်းရှိမည်ဖြစ်ကာ၊ မြေကြီးအဆုံးထိတိုင် မြစ်အဖြစ် စီးဆင်းမည် ဖြစ်သည်။ စီးဆင်းခြင်း ရှိသောနေရာတွင် ကိုယ်တော်၏အုပ်စိုးခြင်း ရှိလိမ့်မည် ဖြစ်သည်။
 - b. သခင်ဘုရား၏အုပ်စိုးခြင်းသည် စီးဆင်းနေသောမြစ်အဖြစ် သူ့ကိုယ်တော်တိုင်အားဖြင့် ဖြစ်လာပြီး၊ ကိုယ်တော်သည် ရေလောင်းခြင်းအားဖြင့် အုပ်စိုးခြင်းကို ရရှိ၍၊ မြေကြီးကို ပြန်လည်ရယူမည်ဖြစ်သည်။
 2. သခင်ယေရှုသည် ယေရုရှလင်မြို့သစ်မှ စီးဆင်းလာသည့် မြစ်အားဖြင့် မြေကြီးကို ပြန်လည်ရယူလိမ့်မည် ဖြစ်သည် - ယေဇ၊ ၄၇း၁-၁၂။ ယောလ၊ ၃း၁၈။
 - a. ထိုနေ့ရက်၌ မြေကြီးအလယ်ဗဟိုသည် ယေရုရှလင်မြို့သစ်ဖြစ်လာကာ၊ ယေရုရှလင်မြို့သစ်၏ အလယ်ဗဟိုသည် မြစ်ရေစီးဆင်းလာရာနေရာ ဘုရားသခင်၏အိမ်တော်ဖြစ်လိမ့်မည် ဖြစ်သည်။
 - b. ဤဖြစ်သည် က၊ ၂း၁၀-၁၄ ၌ကဲ့သို့ ဦးတည်ရာလေးခုအဖြစ် မြေကြီးတစ်ပြင်လုံးသို့ ရောက်ရှိသွားမည် ဖြစ်သည်။